



Myanmar – EU Trade Helpdesk



အီးယူပို့ကုန်ဈေးကွက်လေ့လာချက် - ပဲတီစိမ်း

မြန်မာ့ပဲတီစိမ်း

ပဲတီစိမ်း (*Vigna radiata*) သည်မြန်မာနိုင်ငံ၏ ထိပ်တန်း စိုက်ပျိုးရေး ပို့ကုန်တခုဖြစ်သည်။ ကောင်းမွန်သော အရည်အသွေးရှိခြင်း၊ အနံ့အရသာ ကြွယ်ဝမှုနှင့် မြင့်မားသော အာဟာရတန်ဖိုးတို့ကြောင့် မြန်မာ့ပဲတီစိမ်းပင် ပေါက်ကို အမျိုးမျိုးသော ဟင်းလျာများနှင့် အသုပ်အနယ်များတွင် မပြုမပြင်ဘဲပါဝင်ပစ္စည်းတစ်ခုအနေနှင့် ကျယ်ကျယ် ပြန့်ပြန့်အသုံးပြု လျက် ရှိကြသည်။

မြန်မာ့ပဲတီစိမ်းအများစုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း (အဓိက အားဖြင့် ကျောက်တန်း၊ သုံးခွနှင့်ခရမ်းမြို့နယ်များ) နှင့် ပဲခူးတိုင်းဒေသ ကြီး (ကဝမြို့နယ်) တို့တွင် ထုတ်လုပ်သည်။ စုစုပေါင်းနှစ်စဉ် စိုက်ပျိုး ထုတ်လုပ်မှု ပမာဏမှာ တန်ချိန် (၁.၆) သန်းကျော်ရှိပြီး စိုက်ပျိုး၊ ရိတ်သိမ်းခြင်းကို မိုးရာသီနှင့် ဆောင်းရာသီ တို့တွင် ပြုလုပ် ကြသည်။

မြန်မာ့ပဲတီစိမ်း



ဓာတ်ပုံ ။ ။ Alibaba

အဓိကအားဖြင့် ရွှေဝါမျိုးပဲတီစိမ်းများကို သန့်စင်ခြင်း၊ အရည် အသွေး ခွဲခြားခြင်း၊ အစံညွှန်းကိုက်ညီ အောင်ပြုပြင်ခြင်း နှင့် အရောင်ရွေးချယ် ခြင်းပြုလုပ်ပြီးနောက် ဥရောပ ဝသဂ္ဂ (အီးယူ) ရှိ နိုင်ငံအများအပြားသို့ တင်ပို့ရောင်းချသည်။

အီးယူပဲတီစိမ်းဈေးကွက်


အာရှဈေးကွက်အများအပြားတွင် ပဲတီစိမ်းများကို ချက်ပြုတ်ရန် နှင့် နောက်ထပ်ပြုပြင်မှုများပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းတစ်ခု အနေဖြင့် တင်သွင်းလျက်ရှိသော်လည်း အီးယူမှဝယ်ယူသူများကမူ ပဲတီစိမ်းကို ပဲပင်ပေါက်ဖောက်ရန် အဓိကအသုံးပြုကြသည်။

အီးယူမှပဲတီစိမ်းတင်သွင်းမှုသည် ၂၀၁၃ ခုနှစ်မှစ၍ အရေအတွက် မြင့်မားလာပြီး ပျမ်းမျှတိုးတက်နှုန်း (၁၀) ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် (၁၁) ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် (၃၆,၀၀၀) တန်နှင့် တန်ဖိုးယူရိုငွေ (၄၃) သန်းအထိရောက်ရှိခဲ့သည်။ ပဲတီစိမ်းတင်သွင်းမှုသည် အီးယူနိုင်ငံများရှိ ကျန်းမာရေးအရ ဦးစားပေး စားသုံးလာခြင်း နှင့် ပဲတီစိမ်းတင်သွင်းခြင်းကြောင့် စီးပွားရေး

တိုးတက်မှုတို့ကို ဖြစ်ပေါ်စေသည့်အတွက် ပဲတီစိမ်းတင်သွင်းမှု သည့် ဆက်လက်တိုးတက်လာမည်ဟု ခန့်မှန်းနိုင် သည်။

ရာသီဥတုအခြေအနေများကြောင့် အီးယူတွင် ပဲတီစိမ်းထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် တင်သွင်းသောပဲတီစိမ်းအများစုကို အီးယူအတွင်း၌ စားသုံး ကြပြီး (၅) ရာခိုင်နှုန်းခန့်ကို ပြန်လည်တင်ပို့ကြခြင်းဖြစ်သည်။

(ပုံ - ၁) အီးယူ၏ ပဲတီစိမ်းတင်သွင်းမှု (တန်ချိန်)



ရည်ညွှန်း ။ ။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ITC) Trade Map ၊ ၂၀၁၈

အီးယူမှ အလားအလာရှိသော ရည်မှန်းဈေးကွက်များ

အီးယူ၏ ပဲတီစိမ်းတင်သွင်းမှုမှာ ပမာဏများပြားသိပ်သည်းမှုရှိသည်။ ယူကေနှင့် နယ်သာလန်နိုင်ငံတို့သည် စုစုပေါင်းတင်သွင်းမှု၏ (၅၀) ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုထားကြသည်။

မြန်မာနိုင်ငံအတွက် အကောင်းဆုံးအလားအလာရှိသည့် ဈေးကွက် များမှာ ထိပ်တန်းဦးဆောင်တင်သွင်းသည့် သုံးနိုင်ငံဖြစ်သည့် ယူကေ၊ နယ်သာလန်နှင့် ဂျာမနီနိုင်ငံတို့ဖြစ်ကြပြီး ၎င်းတို့အားလုံးသည် သွင်းကုန် ပုံမှန်တိုးတက်မှုနှုန်းရှိကြောင်း ပြသလျက်ရှိသည်။ ၎င်းတို့သည် ထိပ်တန်း စားသုံးမှုဈေးကွက်များလည်းဖြစ်ကြသည်။

အထူးစိတ်ဝင်စားစရာကောင်းသောဈေးကွက် မှာ နယ်သာလန်နိုင်ငံ ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှစတင်၍ နှစ်စဉ်ပျမ်းမျှ တင်သွင်းမှု ပမာဏ (၁၅) ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း သွင်းကုန် တန်ချိန် (၃,၀၀၀) ကျော်တိုးတက်ခဲ့သည်။ နယ်သာလန်နိုင်ငံသည် မြန်မာပဲတီစိမ်းအား ပိုမိုနှစ်သက်ကြောင်း ပြသချက်မှာ တရုတ်နိုင်ငံထက် သာလွန်စွာ ဝယ်ယူတင်သွင်းခြင်းဖြင့် ပဲတီစိမ်းတင်သွင်းသည့် အရင်းအမြစ် အပြောင်းအလဲအဖြစ် တရုတ် နိုင်ငံမှဝယ်ယူမှုကို လျှော့ချခဲ့ခြင်း ဖြစ်သည်။

မြန်မာပဲတီစိမ်းတင်ပို့သူများအတွက် အရွယ်အစားသေးငယ်သော်လည်း တိုးတက်လျက်ရှိသောဈေးကွက်များဖြစ်သည့် ဘော်လ်တစ်နိုင်ငံများ (အထူးသဖြင့် လက်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံ) နှင့် အီတလီ

Operated by

Supported by






Myanmar – EU Trade Helpdesk



နိုင်ငံတို့ကိုလည်းတွေ့ရှိနိုင်သည်။အဆိုပါနိုင်ငံများ၏ပဲတီစိမ်းတင်သွင်းမှုမှာ ၂၀၁၃ ခုနှစ်တွင် (၇၀၀) တန်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် (၁,၄၀၀) တန်သို့ တိုးတက်လာခဲ့သည်ကိုတွေ့ရှိနိုင်သည်။

အီးယူရှိပဲပင်ပေါက်ကုမ္ပဏီများမှာ ပဲတီစိမ်းအဓိက ဝယ်ယူသည့် ဦးဆောင်သူများဖြစ်ကြသည်။ အနာဂတ်အခွင့်အလမ်း များအဖြစ် ဩဂဲနစ်နည်းစနစ်များဖြင့် အိမ်တွင်းပဲပင်ပေါက်လုပ်ငန်းမှတင်ပို့သည့် ပို့ကုန်များကို တွေ့ရှိနိုင်သည်။

(ပုံ - ၂) ၂၀၁၇ ခုနှစ် ၊ အီးယူ၏ပဲတီစိမ်းတင်သွင်းမှု(တင်သွင်းသည့် ပမာဏအလိုက်)




ရည်ညွှန်း ။ ။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ITC) ၊ Trade Map ၂၀၁၈

အီးယူဈေးကွက်လက္ခဏာရပ်များ

အီးယူပဲတီစိမ်းသွင်းကုန်ဈေးကွက်သည် ဈေးနှုန်းအပေါ် အက်ဆတ်မှု ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှပုံမှန်တိုးမြှင့်ဝယ်ယူ လျက်ရှိသောပဲတီစိမ်းသည် တရုတ်နိုင်ငံမှပဲတီစိမ်းထက် ကွန်တိန်နာ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ (၅၀၀) ခန့် သက်သာနေသည့် အတွက်ဖြစ်သည်။

ပဲတီစိမ်းအပင်ပေါက်ဖောက်သော ကုမ္ပဏီများသည် အီးယူရှိ ကုန်သွယ်ရေးလမ်းကြောင်းများအနက် အရေးအကြီးဆုံးအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ အဆိုပါကုမ္ပဏီများသည် ပဲတီစိမ်းကိုတင်သွင်းပြီး ပဲပင်ပေါက်ဖောက်၊ ထုပ်ပိုးကာ လက်လီဆိုင်များ သို့မဟုတ် အစားအစာ ဝန်ဆောင်မှုလုပ်ငန်းများသို့ရောင်းချကြပြီး လက်လီဆိုင်များသည် အကြီးမားဆုံးဝေစုကို ပိုင်ဆိုင်သည်။ ပဲတီစိမ်းပဲပင်ပေါက်များအတွက် အီးယူလက်လီလုပ်ငန်းသည် ထူးခြားမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် ပမာဏများပြားသော လက်လီအရောင်းဆိုင်များနှင့် အာရှသားများ၏ စူပါမားကက်များအကြား အပြိုင်နီးပါးဝယ်လိုအားတို့ကြောင့်ဖြစ်သည်။

(ပုံ - ၃) အီးယူသို့ ပဲတီစိမ်းဦးဆောင်တင်သွင်းနေသည့်နိုင်ငံများ (ယူရို ထောင်ပေါင်း)



ရည်ညွှန်း ။ ။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ITC) Trade Map ၊ ၂၀၁၈

ထပ်မံဖွံ့ဖြိုးလျက်ရှိသည့်ဈေးကွက်မှာ ပဲတီစိမ်းခြောက်ဖြစ်ပြီးဈေးကွက် မှာသေးငယ်သော်လည်း အိမ်တွင်းပဲပင်ဖောက်သူများမှ စားသုံးသူများ သို့ ဩဂဲနစ်ထွက်ကုန်အဖြစ်ရောင်းချသည်။

အဆိုပါအစိတ်အပိုင်းသည် ကျန်းမာရေးအစားအစာတစ်ရပ်အနေဖြင့် လည်းကောင်း၊ အာရှအစားအသောက်များတွင် စိတ်ဝင်စားမှုတစ်ရပ် အနေဖြင့်လည်းကောင်း ပဲပင်ပေါက်ကိုလူကြိုက်များလာကြသည့် အတွက် တိုးတက်ကြီးထွားလျက်ရှိသည်။ သို့သော် အိမ်တွင်းပဲပင်ပေါက် ဖောက်ခြင်းအတွက် ပဲတီစိမ်းခြောက်များကိုရောင်းချသည့်ပမာဏသည် လတ်ဆတ်သော ပဲပင်ပေါက်များကို ရောင်းချသည့်ပမာဏထက် နည်းပါးနေသေးသည်။

အီးယူဈေးကွက်ဝင်ရောက်မှုဆိုင်ရာလိုအပ်ချက်များ

- အီးယူသို့ ပဲတီစိမ်းများတင်ပို့ရောင်းချမှုအားလုံးတွင် စိုက်ခင်း အဆင့်မှစတင်ကာ ပြုပြင်ထုပ်ပိုးခြင်းနှင့် ရောင်းချခြင်းကွင်းဆက် တစ်လျှောက်လုံး၌ အထွေထွေသန့်ရှင်းရေးဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိသောအခြေအနေများအောက်တွင် ထုတ်လုပ်ထားသည့် ဟုဖော်ပြထားသည့်အသိအမှတ်ပြုလက်မှတ်တစ်ခု ပူးတွဲပါရှိ ရမည်ဖြစ်သည်။
- စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှထုတ်ပေးသည့် ကျန်းမာရေးဆိုင်ရာလက်မှတ်လိုအပ်သည်။
- အဏုဇီဝဆိုင်ရာညစ်ညမ်းမှုသည် ပဲတီစိမ်းအတွက် အဓိက ညစ်ညမ်းမှုဆိုင်ရာအန္တရာယ်တစ်ခုဖြစ်သည်။ ဝယ်ယူသူများသည် နမူနာပဲတီစိမ်းများတွင် *E. coli* (STEC) နှင့် *Salmonella* ကပ်ပါးပိုးမွှားများကိုထုတ်လုပ်ပေးသည့် ရှိဂါအဆိပ်အတောက် (Shiga) ပါဝင်မှုကိုစစ်ဆေးထားသည့် ဓာတ်ခွဲခန်းအဖြေ လက်မှတ်လိုအပ်သည်။ဥရောပပဲစေ့အပင်ပေါက်ဖောက် ဆိုင်ရာ အသင်းသည်ပဲပင်ပေါက်ဖောက်ရာတွင်အသုံးပြုသည့် ပဲပင်ပေါက် နှင့် အစေ့များထုတ်လုပ်ခြင်းအတွက် သန့်ရှင်းမှုဆိုင်ရာ လမ်းညွှန် ([hygiene guideline](#)) အင်တာနက်စာမျက်နှာကို ထုတ်ပြန် ဖော်ပြထားသည်။

Operated by

Supported by





Myanmar – EU Trade Helpdesk



- သြဂဲနစ်လက်မှတ်ရယူခြင်းသည် ပဲခြောက်များလက်လီရောင်းချမှု အစိတ်အပိုင်းလုပ်ငန်းများတွင် အရေးကြီးသောအခန်းကဏ္ဍက ပါဝင်လျက် ရှိသည်။

အီးယူတွင် ဝယ်ယူမည်သို့ရှာမည်နည်း

သင်သည် အီးယူမှအလားအလာရှိသောဝယ်ယူမှုများကို အောက်ပါကဲ့သို့ သတင်းအရင်းအမြစ်အမျိုးမျိုးမှတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်သည် -

- **ကုန်စည်ပြပွဲများ** - [Anuga](#) (တစ်နှစ်လျှင်နှစ်ကြိမ်၊ ဂျာမနီနိုင်ငံ) ၊ [SIAL Paris](#) (တစ်နှစ်လျှင်နှစ်ကြိမ်၊ ပြင်သစ်နိုင်ငံ) ၊ [Natural & Organic Products Europe](#) (နှစ်စဉ်၊ ယူကေ) ၊ [PLMA](#) (နှစ်စဉ်၊ နယ်သာလန်နိုင်ငံ၊ ပုဂ္ဂလိကအညွှန်းရောင်းချသူများ အတွက်) ၊ [BIOFACH](#) (နှစ်စဉ်၊ ဂျာမနီနိုင်ငံ)
- **အသင်းများ၏အသင်းဝင်စာရင်းများ** - [European Sprouted Seeds Association](#) ၊ [International Sprout Growers Association](#) ၊ [European Seed Association](#)

ဆက်သွယ်ရန်

မြန်မာ-အီးယူကုန်သွယ်မှုအကူအညီပေးရေးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမှတ် ၂၂၈ - ၂၄၀ ၊ ကမ်းနားလမ်း၊ ဒုတိယထပ်
ရန်ကင်း၊ မြန်မာ။

အီးမေးလ် - mmeu.tradehelpdesk@gmail.com

ယခုထုတ်ဝေမှုကို ဥရောပသမဂ္ဂ၏ရန်ပုံငွေအထောက်အပံ့ဖြင့် ပြုလုပ်ပါသည်။ ပါရှိသောအကြောင်းအရာများနှင့်ပတ်သက်၍ ရေးသားသူ (Aleksandar Jovanovic) ထံတွင် အလုံးစုံတာဝန်ရှိပြီး ဥရောပသမဂ္ဂ သို့မဟုတ် အခြားမည်သည့်အဖွဲ့အစည်း၏အမြင်ကိုမျှလုံးဝထင်ဟပ်ခြင်း မရှိပါ။

စက်တင်ဘာ ၂၀၁၈

Operated by

Supported by

